

အရွယ်ကျ က၊ <a-ywe kya'> 见老，显得苍老；အသက်ကြီးပေမဲ့အရွယ်မကျသေးဘူး။ 虽然上了岁数却不见老。

အရွယ်ညောင်း က၊ <a-ywe nyaun:> 年迈，年老

အရွယ်တော် န၊ <a-ywe daw> 大小合适；ကျောက်တုံးများကို ~ ဖြစ်အောင်ထုတ်လိုသည်။ 要把石块凿成大小合适的。 / ဒီဖန်ခွက်ဟာ ~ ပဲ၊ 这玻璃杯大小正合适。

အရွယ်တင် က၊ <a-ywe tin> 长得年轻，不显老；အဘိုးကြီးကထော်ထော် ~ တယ်ဗျ။ 老头儿并不显老。

အရွယ်တက် က၊ <a-ywe tet> 正在当年，正值身强力壮

အရွယ်တန် က၊ <a-ywe tan> =အရွယ်တော်

အရွယ်ထောက် က၊ <a-ywe htaut> 上了年纪；~ လာတော့အရင်ကလိုစိတ်မထိုတော့ဘူး။ 上了年岁后不像以前那样暴躁了。

အရွယ်မြောက် က၊ <a-ywe myaut> 成年，长成人

အရွယ်ရောက် က၊ <a-ywe yaut> ①长成人 ②到能自立的年龄；မပျိုင်းမလေး ~ လာတော့အဖေတို့အဖေတို့ကိုကူတယ်။ 玛边玛长大成人之后就帮父母做事了。

အရွယ်ရှိ က၊ <a-ywe shi'> 年轻；~ တုန်းပညာကိုကြိုးကြိုးစားစားသင်ကြပါ။ 趁年轻时努力学习。

အရွယ်လတ် န၊ <a-ywe lat> 中年，壮年

အရွယ်လွန် က၊ <a-ywe lun> ①超过正常结婚年龄；超龄；~ မှအိမ်ထောင်ပြုသည်။ (她) 过了正常结婚年龄才成了家。②上了年纪

အရွယ်သုံးပါး န၊ <a-ywe thon: ba:> 人生三个时期(即，少年，中年，老年)；သူသည် ~ မရွေးဆင်းဆင်းရဲရဲနေလာခဲ့သူဖြစ်၏။ 他这一生都是在贫困中度过。

အရွယ်ထိုင်း က၊ <a-ywe hain:> 超过正常结婚的年龄

အရွယ်အစား န၊ <a-ywe a-sa:> 大小，尺寸；体积

အရှ န၊ <a-sha'> 割伤，划破的伤口

အရှအန န၊ <a-sha' a-na'> ①(战斗、斗殴中)受伤 ②(战争、斗殴中)受伤者，伤员

အရှိ န၊ <a-shi'> ①客观存在 ②相等

အရှိကိုအရှိအတိုင်း က၊ <a-shi' go a-shi' a-tain:> 实事求是地；~ ရှုမြင်ဖို့လိုတယ်။ 看问题须要实事求是。

အရှုအသာ က၊ <a-shu' a-tha> 优美地，柔和地

အရှုအရှိုက် န၊ <a-shu a-shait> 吸气

အရှေ့ န၊ <a-shei'> 东方，东面；~ မျက်နှာ 东面

အရှေ့ကျွန်း န၊ <a-shei' kyun:> 【佛】东胜身洲(四大部洲之一)

အရှေ့တောင် န၊ <a-shei' taun> 东南；~ ထောင့် 东南方

အရှေ့တိုင်း န၊ <a-shei' tain:> 东方国家；~ ဘာသာစကား 东方语言 / ~ သား 东方人

အရှေ့ပျား န၊ <a-shei' phyay:> 远东；~ ဒေသ 远东地区

အရှေ့ဘက် န၊ <a-shei' bet> 东方，东面

အရှေ့မြောက် န၊ <a-shei' myaut> 东北；~ ထောင့် 东北方

အရှေ့အရပ် န၊ <a-shei' a-yat> 东方，东部，东面

အရှေ့အုပ်စု န၊ <a-shei' out su'> 东方集团(指苏联、东欧国家)

အရှော်အရွတ် န၊ <a-shaw a-shut> 诙谐，逗趣儿；အင်မတန် ~ ပြောတတ်တဲ့လူ 谈吐诙谐的人

အရှို့အမြှိုက် န၊ <a-sho' a-hmyait> 点燃，燃烧，焚烧

အရှိုး န၊ <a-sho:> 一条条伤痕，鞭痕；တကိုယ်လုံးကြိမ်လုံးနဲ့ ~ ထင်အောင်ရိုက်ထယ်။ 被用藤条打得遍体鳞伤。

အရှိုးထင် က၊ <a-sho: htin> 露出或留下一道道伤痕

အရှိုးအစင်း န၊ <a-sho: a-sin:> =အရှိုး

အရှိုးအရှိုး က၊ <a-sho: a-sho:> 一道道

အရှုံး န၊ <a-shon:> ①输，失败 ②亏本，亏 ③损失，吃亏

အရှုံးကြီးရှုံး က၊ <a-shon: gyi: shon:> 大败特败；大亏特亏

အရှုံးခံ က၊ <a-shon: khan> ①做亏本买卖；~ ပြီးရောင်းတယ်။ 做亏本的生意。②放弃，牺牲

အရှုံးထွက် က၊ <a-shon: htwet> 亏本，出现亏损；အခုမှ ~ နေတာတွေ့ရပါတယ်။ 现在才发现亏本了。

အရှုံးပေး က၊ <a-shon: pei:> ①服输，认输，投降；မငြင်းတော့ပါဘူးမင်းအနိုင်ယူငါ ~ ပါတယ်။ 我不再争了，你赢了我认输。②认输不干了；အောင်မြင်ဘို့အလားအလာမရှိလို့ဆက်မလုပ်တော့ဘူး။ ~ လိုက်ပြီ။ 没有成功的希望，只能认输了不再继续干下去。

အရှုံးပေါ် က၊ <a-shon: paw> ①亏本，蚀本，②吃亏，亏了

အရှုံးအနိုင် န၊ <a-shon: a-nain> 胜负

အရှုံးအနိမ့် န၊ <a-shon: a-nein'> 挫折，失败

အရှုံးအမြတ် န၊ <a-shon: a-myat> 盈亏，利弊

အရှက် န၊ <a-shet> 羞耻，害羞

အရှက်ကင်းမဲ့ က၊ <a-shet kin: me'> 无耻

အရှက်ကြီး က၊ <a-shet kyi:> 特别害羞

အရှက်ကဲ့ က၊ <a-shet kwe:> 丢脸，出丑，丢人

အရှက်ခွဲ က၊ <a-shet khwe:>(使人)丢脸，出丑，(使人)出洋相

အရှက်တကဲ့ က၊ <a-shet d-gwe:> 可耻地，丢脸，出丑

အရှက်တကဲ့အကျိုးနည်း က၊ <a-shet d-gwe: a-kyo: ne:> 出丑，丢人现眼

အရှက်တရ က၊ <a-shet d-ya'> 丢脸，丢人现眼；~ ဖြစ်ရတယ်။ 丢了脸。

အရှက်နည်း က၊ <a-shet ne:> 不知羞耻，寡廉鲜耻

အရှက်ပြေ က၊ <a-shet pyei> 解嘲，下台阶